

EITI သည် သဘာဝအရင်းအမြစ်များမှ ရရှိသော ဝင်ငွေများ နှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စံနှုန်း တစ်ရပ် ဖြစ်ပါသည်။

EITI ကို အကောင်အထည်ဖော်ခြင်းသည် အကျိုးကျေးဇူးအမြောက်အမြားကို ရရှိစေပါသည်။



ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများ ကြွယ်ဝရာနိုင်ငံများတွင် လူဦးရေ သန်း (၃၅၀၀)ခန့် နေထိုင်နေကြပါသည်။ ကောင်းမွန်သော အုပ်ချုပ်မှု ရှိပါလျှင် ဤအရင်းအမြစ်များကို တူးဖော်ခြင်းသည် ဝင်ငွေများပြားစွာ ရစေကာ၊ စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးမည့်အပြင်၊ ဆင်းရဲနွမ်းပါးမှုကို လျော့ကျစေနိုင်ပါသည်။ သို့ရာတွင် အုပ်ချုပ်မှုစနစ် အားနည်းပါက ဤအရင်းအမြစ်ဝင်ငွေများသည်ဆင်းရဲနွမ်းပါးမှု၊ အကျင့်ပျက်ခြစားမှု နှင့် ပဋိပက္ခ တို့ကို ဖြစ်ပွားစေပါသည်။ EITI(သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဆောင်ရွက်မှု)သည် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း ကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို တိုးတက်ကောင်းမွန်စေခြင်း အားဖြင့် အုပ်ချုပ်မှု စနစ်ကို အင်အားတောင့်တင်း ခိုင်မာလာစေရန် ရည်ရွယ်ပါသည်။

EITIသည် ဝင်ငွေ ပွင့်လင်းမြင်သာရေးကို အားပေးသော ကမ္ဘာလုံးဆိုင်ရာ စံနှုန်းဖြစ်သည်။ ၎င်းမှာ နိုင်ငံအလိုက်ကုမ္ပဏီများက ပေးဆောင်ရသည့်အခွန်အခများနှင့် အစိုးရ မှရရှိသောဝင်ငွေတို့ကို စောင့်ကြည့်ရေး၊ တိုက်ဆိုင်ဖော်ပြပေးရေးနှင့် ပတ်သက်၍ တိကျခိုင်မာမှုရှိပြီးနိုင်ငံ၏ပကတိအခြေအနေအရ ပြောင်းလွယ်ပြင်လွယ်ရှိသော နည်းစနစ် ဖြစ်ပါသည်။ နိုင်ငံအသီးသီးသည် မိမိ၏ကိုယ်ပိုင် EITIလုပ်ငန်းစဉ်ကို ချမှတ်ထားပြီး ဤလုပ်ငန်းစဉ်ကို အစိုးရ၊ ကုမ္ပဏီများ နှင့် အရပ်ဖက်အဖွဲ့အစည်းများရှိ ပုဂ္ဂိုလ်များက စောင့် ကြည့် ကြီးကြပ်ပါသည်။ နိုင်ငံတကာ EITIဘုတ်အဖွဲ့နှင့် နိုင်ငံတကာဆိုင်ရာ EITI အတွင်းရေးမှူးရုံးတို့သည် EITIနည်းစနစ်နှင့် ပတ်သက်၍ နိုင်ငံတကာဆိုင်ရာ စောင့်ကြည့် ကြီးကြပ်သူများ အဖြစ် တာဝန်ယူကြသည်။

အစိုးရများသည် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေကြောင်းနှင့် အကျင့်ပျက်ခြစားမှု ကို တိုက်ဖျက်ကြောင်း ပေါ်လွင်စေသော နိုင်ငံတကာ အသိအမှတ်ပြု ပွင့်လင်းမြင်သာရေး စံချိန်စံညွှန်းအတိုင်း လိုက်နာဆောင်ရွက်နေခြင်းကြောင့် အခွန်ကောက်ခံခြင်းလုပ်ငန်းစဉ် များကို အားကောင်းစေပြီး တည်ငြိမ်မှုအားနည်းသော လုပ်ငန်းနယ်ပယ်များတွင် ယုံကြည်မှုနှင့် တည်ငြိမ်မှုကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

ကုမ္ပဏီများအနေဖြင့်လည်း ၎င်းသတင်းအချက်အလက်များကို ဖော်ပြပေးရသောကြောင့်၊ မျှတသော ယှဉ်ပြိုင်နိုင်ခွင့် အကျိုးကျေးဇူးများရရှိစေပါသည်။ နိုင်ငံသားများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ပို၍ကောင်းမွန်စွာဆက်ဆံနိုင်ပြီး၊ ပို၍ကောင်းမွန်သော၊ ပို၍တည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်မှနေ၍လည်း အကျိုးကျေးဇူးများ ခံစားရပါသည်။

နိုင်ငံသားများနှင့်အရပ်ဖက်အဖွဲ့အစည်းများသည် ဤလုပ်ငန်း ကဏ္ဍအကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များရရှိခြင်း၊ အစိုးရ၊ ကုမ္ပဏီများနှင့် အခြားအင်အားစုအားလုံး ပါဝင်ပတ်သက်နိုင်သည့် ပြောဆိုဆွေးနွေးမှုဝန်းကျင်ရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

ပိုမိုပွင့်လင်းမြင်သာပြီး တရားမျှတသောယှဉ်ပြိုင်မှုတို့ကြောင့် စွမ်းအင်လုံခြုံမှု ပိုမိုရရှိ နိုင်ပါသည်။ ဤသို့ စွမ်းအင်တည်ငြိမ်မှု ပိုမိုရရှိလာခြင်းကြောင့် ထုတ်လုပ်မှုလုပ်ငန်း တွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်ပါသည်။ (ဤသို့ဖြင့် သဘာဝသယံဇာတ အရင်းအမြစ်မှ ရရှိသော ဝင်ငွေများကို ယုံကြည်အားထားမှု တိုးပွားလာနိုင်ပါသည်။)

EITI စံနှုန်းတွင် အဓိက အင်္ဂါရပ် (၂) ခု ရှိသည်။

ကုမ္ပဏီများအနေဖြင့် အစိုးရထံသို့ မည်မျှပေးဆောင်ကြောင်းနှင့် အစိုးရအနေဖြင့် မိမိတို့ မည်မျှရရှိကြောင်းတို့ကို EITI အစီရင်ခံစာတွင် အများသိအောင် ထုတ်ဖော်ပြခြင်း။



# EITI ဝံနန်း



သုံးပွင့်ဆိုင် ညွှန်ပေါင်းအဖွဲ့ (MSG) သည် မိမိတို့ တိုင်းပြည်၏ EITI လုပ်ငန်းစဉ် မည်သို့ အကောင်အထည် ဖော်မည်ကို ဆုံးဖြတ်ကြပါသည်။ အစီရင်ခံစာ တွေ့ရှိချက်များအား အခြေခံကာ လူထု အသိပညာမြှင့်တင်ရေး နှင့် တိုင်းပြည်၏အရင်းအမြစ် များကို မည်သို့ အကျိုးရှိစွာ စီမံခန့်ခွဲသင့်သည် ကိုအပြန်အလှန် ဆွေးနွေးမှုများရှိလာ ကြသည်။



အခြားထုတ်ဝေထားသော သက်ဆိုင်ရာ သတင်းအချက်အလက်များရှိရာသို့ ရည်ညွှန်းပေးရပါသည်။

အခြားထုတ်ဝေထားသော သက်ဆိုင်ရာ သတင်းအချက်အလက်များရှိရာသို့ ရည်ညွှန်းပေးရပါသည်။


လိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ

နိုင်ငံတော်ပိုင်ဆိုင်မှု

ထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ

စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (တိုက်တွန်းသည်)\*\*

အကျိုးအမြတ် ခွဲဝေမှု (တိုက်တွန်းသည်)\*\*



တဆင့် လွှဲပြောင်း ပေးချေမှုများ\*\*

ဖွံ့ဖြိုးရေးအတွက် လူမှုရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များ

ဒေသန္တရ အစိုးရများသို့ လွှဲပြောင်းပေးမှုများ

**EITI အစီရင်ခံစာ**

အစိုးရအခွန်ဝင်ငွေများနှင့် ကုမ္ပဏီမှ ပေးဆောင်သော အခွန်ငွေများကို EITI အစီရင်ခံစာတွင် ဖော်ပြပေးရပြီး လွတ်လပ်စွာဆန်းစစ်လေ့လာနိုင်ပါသည်။



(\*\*) အဆိုပါအချက်အလက်များကို EITI အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြနိုင်ပါက ပိုမိုကောင်းမွန်သော အကျိုးရလဒ်များဖြစ်ပေါ် စေသည့်အတွက်ထည့်သွင်းနိုင်ရန် တိုက်တွန်းပါသည်။

# EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ရန်....

EITI အဖွဲ့ဝင်လောင်းတစ်ဦး ဖြစ်လိုလျှင် နိုင်ငံတစ်နိုင်ငံသည် သတ်မှတ်ထားသော လိုအပ်ချက်များကို ပြည့်မီရမည်ဖြစ်သည်။ ထို့နောက် တစ်နှစ်ခွဲခန့် အချိန်ယူပြီး EITI အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ရမည်။ ထိုအစီရင်ခံစာ၌ သဘာဝသယံဇာတတူးဖော်ထုတ်လုပ်မှုအတွက်ပေးရသော အခွန်၊ ခိုင်ကြေး၊ စာချုပ်ဆုကြေး အစရှိသောအခွန်အခများနှင့် ပတ်သက်၍ ကုမ္ပဏီများ၏ ပြောဆိုချက်နှင့် ထိုအခွန်အခများကိုလက်ခံရရှိသည်များနှင့် ပတ်သက်၍ အစိုးရ၏ ပြောဆိုချက်တို့ကို တိုက်ဆိုင်ဖော်ပြရမည်။ ထိုမှတစ်ဆင့် EITIကိုလိုက်နာသူအဆင့်အတန်း (Compliant Status) ရရှိဖို့လိုလျှင် နိုင်ငံတစ်နိုင်ငံသည် EITI အတည်ပြုချက် ကိုရရှိအောင်ဆောင်ရွက် ရမည်။ အတည်ပြုချက်တွင် သီးခြားလွတ်လပ်မှုရှိသော တိုးတက်မှုအကဲဖြတ်ချက်နှင့် EITI လုပ်ငန်းတိုးတက်ရေး အတွက် လိုအပ်သော အစီအမံများပါရှိသည်။

နိုင်ငံတစ်နိုင်ငံသည် EITI လိုအပ်ချက်အားလုံးကို ပြည့်မီကြောင်း နိုင်ငံတကာဆိုင်ရာ EITI ဘုတ်အဖွဲ့ (International EITI Board) က ထပ်မြင်ယူဆလျှင် ထိုနိုင်ငံသည် EITIကိုလိုက်နာသူနိုင်ငံ (Compliant Country) အဖြစ်အသိအမှတ်ပြုခံရမည်ဖြစ်သည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံသည် တိုးတက်မှုများကို စွမ်းဆောင်နိုင်သော်လည်း လိုအပ်ချက်အားလုံးကို အပြည့်အဝပြည့်မီခြင်းမရှိပါက အဖွဲ့ဝင်လောင်း အဆင့်အတန်းကို ထိန်းသိမ်းထားရေးအတွက် လျှောက်ထားနိုင်သည်။ အရာရောက်သောတိုးတက်မှုများ မရှိပါလျှင် ဘုတ်အဖွဲ့က ထိုနိုင်ငံ၏ EITI အဆင့်အတန်းကို ပြန်လည်ရှုတ်သိမ်းမည်ဖြစ်သည်။

## နိုင်ငံများအနေဖြင့် EITI ကို မည်သို့ အကောင်အထည်ဖော်နိုင်မည်နည်း။

သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲနေသည့်နိုင်ငံတိုင်း EITI စံနှုန်းများကို လိုက်နာ အကောင်အထည်ဖော်နိုင်ပါသည်။ အဆိုပါ EITI စံနှုန်းများကို လိုက်နာအကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော အစိုးရအနေဖြင့် EITI အဖွဲ့ဝင်လောင်းနိုင်ငံ (Candidate Country) ဖြစ်ရန် အတွက် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ သို့ လျှောက်လွှာမတင်မီ လုပ်ဆောင်ရမည့် အဆင့် လေးဆင့် ရှိပါသည်။ ထိုအဆင့် များမှာ....

- (၁) အစိုးရသည် EITI ဖော်ဆောင်မည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြတ်သားစွာ အများသိစေရန် ထုတ်ပြန် ကြေညာရမည်။
- (၂) အစိုးရသည် EITI ဖော်ဆောင်ရေးကိစ္စတွင် ဦးဆောင်ဦးရွက်ပြုမည့် အဆင့်မြင့်အရာရှိတစ်ဦး ကို ခန့်ထားခြင်း (သို့) အဆင့်မြင့်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခြင်း ပြုလုပ်ရမည်။
- (၃) အစိုးရသည် EITI ဖော်ဆောင်ခြင်း နှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး EITI ဖော်ဆောင်ရေးကိစ္စကို စောင့်ကြည့်ကြီးကြပ်မည့် သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ (MSG) ကို ဖွဲ့စည်းပေးရမည်။
- (၄) သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ (MSG) အခွန်ငွေများတိုက်ဆိုင်စစ်ဆေးခြင်း၊ အစီရင်ခံစာထုတ်ပြန်ခြင်း အတွက်သက်မှတ်အချိန်ဇယားအတိုင်းလုပ်ငန်းများ အချိန်မီပြီးစီးအောင် အစီအစဉ်များ ရေးဆွဲ ရမည်။

EITI လိုက်နာသူအဖွဲ့ဝင်နိုင်ငံ (Compliant Country) ဖြစ်ရန်အတွက် အဖွဲ့ဝင်လောင်းကာလ အတွင်း နိုင်ငံများအနေဖြင့် အောက်ပါလိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်ပါသည်။

- (၁) EITI လုပ်ငန်းစဉ်များကို သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ (MSG) မှထိရောက်စွာ ကြီးကြပ်မှု ပေးရပါမည်။
- (၂) EITI အစီရင်ခံစာများကို အချိန်မီ ထုတ်ပြန်ရပါမည်။
- (၃) EITI အစီရင်ခံစာများတွင် သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ ဆက်စပ်သတင်း အချက်အလက် (EITI စံနှုန်း သရုပ်ပြပုံတွင် ပါဝင်သောအချက်အလက်) များ ပါဝင်ရပါမည်။
- (၄) EITI အစီရင်ခံစာတွင် အစိုးရမှ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများမှ ရရှိသော အခွန်ဝင်ငွေများကို အပြည့်အဝထုတ်ဖော်ပြသခြင်းနှင့် ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီများမှအစိုးရကို ပေးဆောင်ရသော အခွန်ပေးငွေများကို ထုတ်ဖော်ပြသခြင်းအား ပြည့်စုံစွာ ဖော်ပြထားသော အစီရင်ခံစာ ဖြစ်ရန်လိုအပ်ပါသည်။
- (၅) အပြည်ပြည်ဆိုင်ရာစံနှုန်းများကို လိုက်နာကျင့်သုံးရာတွင် ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်ဖြစ်ရန် လိုအပ်ပါသည်။
- (၆) EITI အစီရင်ခံစာများသည် ရှင်းလင်းတိကျမှုရှိခြင်း၊ အလွယ်တကူနားလည်နိုင်ခြင်း၊ ပြည်သူလူထု အလွယ်တကူ လက်လှမ်းမှီဖတ်ရှုနိုင်မှု ရှိရမည်ဖြစ်ပြီး လူထုအတွင်း ဆွေးနွေးငြင်းခုံသုံးသပ်မှုများ အတွက် အထောက်အပံ့ ဖြစ်ရမည်။
- (၇) ပါဝင်ပတ်သက်သူ သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့အနေဖြင့် EITI အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်မှ ရလဒ်များနှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များအတွက် သင်ခန်းစာများ ရရှိရန် လုပ်ဆောင်ရပါမည်။

**ကမ္ဘာ့အကြီးဆုံး ရေနံ၊ ဓာတ်ငွေ့ နှင့် သတ္တုတူးဖော်ရေးကုမ္ပဏီ (၈၀)ကျော် တို့က EITI ကို အစဉ်တစိုက် ထောက်ခံအားပေးလျက် ရှိကြသည်။**


ကမ္ဘာ့အကြီးဆုံး ရေနံ၊ဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကုမ္ပဏီ (၈၀)ကျော်တို့က EITI ကို အားပေးထောက်ခံကြကာ၊ EITI လုပ်ငန်းတွင်တက်ကြွစွာပါဝင်ဆောင်ရွက်နေကြသည်(နိုင်ငံအလိုက် လုပ်ဆောင်ချက်များဖြင့်လည်းကောင်း၊ နိုင်ငံတကာအဆင့် လုပ်ဆောင်ချက် များဖြင့်လည်းကောင်း၊ လုပ်ငန်းရှင်အဖွဲ့အစည်းများဖြင့်လည်းကောင်း ပါဝင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။)။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုမဟာဏအိမ်ဂါ(၁၉)၊ ဝီလီယံကျော်ကိုစီမံခန့်ခွဲလျက်ရှိသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများ၏ ထောက်ခံမှုကိုလည်း ရရှိခဲ့ပါသည်။

**ကမ္ဘာ့နိုင်ငံပေါင်း (၃၉) နိုင်ငံသည် EITI ကို အောင်မြင်စွာ ဖော်ဆောင်လျက်ရှိနေကြပြီ ဖြစ်သည်။**

ယခုအခါ၌ ကမ္ဘာ့နိုင်ငံပေါင်း (၂၃)နိုင်ငံသည် EITI လိုက်နာသူအဖွဲ့ဝင်နိုင်ငံ ဖြစ်နေပြီး ဖြစ်ပါသည်။ ၎င်းတို့မှာ အယ်(လ်)ဘေးနီးယား၊ အာဇာတိုင်ဂျန်၊ ဘူဂီနာမာဆို၊ အလယ်ပိုင်း အာဖရိက သမ္မတ နိုင်ငံ၊ ဂါနာ၊ အီရတ်၊ ခါဂျစ် သမ္မတနိုင်ငံ (Kyrgyz Republic)၊ လိုင်ဘေးရီးယား၊ မောရစ်တေးနီးယား၊ မာလီ၊ မွန်ဂိုလီးယား၊ မိုလစ်ဘစ်၊ ပီရူး၊ နိုက်ဂျီးရီးယား၊ နိုင်ဂျာ(Niger)၊ နော်ဝေ၊ ကွန်ဂို သမ္မတနိုင်ငံ၊ တန်ဇန်နီးယား၊ တီမော-လက်စတစ်(စ်)(Timor-Leste)၊ တိုဂို၊ ယီမင် နှင့် ဇမ်ဘီယား နိုင်ငံများ ဖြစ်ကြသည်။ အခြားသော (၁၆) နိုင်ငံသည် EITI အဖွဲ့ဝင်လောင်း အဆင့်အတန်း ရရှိထားပြီး ၎င်းတို့မှာ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ ချတ်ဒါ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဂွါတီမာလာ၊ ဂီနီ (Guinea)၊ ဟွန်ဒူးရပ်(စ်)၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ မက်ဒါဂက်စကား၊ ဖိလစ်ပိုင်၊ ဆီယာရာလီယွန် (Sierra Leone)၊ ဆောင်တိုမီနှင့် ပရင်စီပီ(Sao Tome' and Principe)၊ ဆော်လမွန်ကျွန်းစု၊ တာဂျစ်ကစ္စတန်၊ တရီနီဒတ်၊ တိုဘာဂို (Tobago) နိုင်ငံများ ဖြစ်ကြသည်။ ဤနိုင်ငံများအနက် (၃၃)နိုင်ငံသည် EITI အစီရင်ခံစာတစ်ခုတွင် ပေးဆောင်ရငွေများ နှင့် ဝင်ငွေများကို ထုတ်ဖော်ပြခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် မတူကွဲပြားသော ဘဏ္ဍာရေးနှစ် (၁၆၀)တို့မှ အချက်အလက်များကို အတူတကွ ဖော်ပြခဲ့ကြသည်။ ကိုလံဘီယာ၊ ပြင်သစ်၊ ပါပူအာနယူးဂီနီ၊ ဗြိတိန်၊ ယူကရိန်း၊ မြန်မာနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအများအပြားတို့က EITI ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ရှိကြောင်း ဖော်ပြခဲ့ကြပြီး သတ်မှတ် ထားသော လိုအပ်ချက်များ ပြည့်မီရေး အတွက် ရှေ့ဆောင်ရွက်လျက် ရှိသည်။

**EITI Secretariat Office**  
 Ruselokkveien 26,  
 0251 Oslo, Norway  
 Email: [secretariat@eiti.org](mailto:secretariat@eiti.org)  
 Website: [www.eiti.org](http://www.eiti.org)  
 Tel: +47 222 00 800  
 Fax: + 47 228 30 802

**Myanmar EITI National Coordination Office**  
 (MDRI-CESD)  
 No.35B/15, Level 2-B, New University Avenue Road,  
 Bahan Township, Yangon, Myanmar.  
 Email: [info@myanmareiti.org](mailto:info@myanmareiti.org), [myanmareiti@gmail.com](mailto:myanmareiti@gmail.com)  
 Website: [www.myanmareiti.org](http://www.myanmareiti.org)  
 Tel: (+95-9) 250066126  
 Fax: (+95-1) 654771



- လိုက်နာသူနိုင်ငံများ
- အသင်းဝင်လောင်း နိုင်ငံများ
- ဆိုင်းငံ့ထားခြင်းခံရသော နိုင်ငံများ
- EITIအကောင်အထည်ဖော်ရန် ကြေညာထားသော နိုင်ငံများ

**အစိုးရများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အများအပြားက EITI ကို အားပေး ထောက်ခံကြသည်။**

အရပ်ဖက်အဖွဲ့အစည်းများက EITIတွင် တိုက်ရိုက်အားဖြင့် လည်းကောင်း၊ ကမ္ဘာ့တလွှားရှိ အစိုးရ မဟုတ်သော (NGO) အဖွဲ့အစည်းပေါင်း (၄၀၀)ကျော်၏ ထောက်ခံအားပေးမှု ရရှိသော "သင့်ပေးဆောင်ရငွေကို ထုတ်ဖော်ပြပါ" (Publish What You Pay) လှုပ်ရှားမှုဖြင့်လည်းကောင်း၊ EITIတွင်ပါဝင် ဆောင်ရွက် ကြသည်။ EITI ကို ထောက်ခံအားပေးသော နိုင်ငံတကာ အဖွဲ့အစည်းများတွင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ရန်ပုံငွေအဖွဲ့နှင့် ဒေသတွင်း ဖွံ့ဖြိုးရေးဘဏ်များ ပါဝင်သည်။ ဤအဖွဲ့အစည်းများသည် အကောင်အထည်ဖော်နေသော နိုင်ငံများ ကိုသာမက EITI ပြန့်ပွားရေးလုပ်ငန်း များကို ကူညီ ထောက်ပံ့ ပေးသည်။

အစိုးရအများအပြား (ဩစတေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု (စသည်တို့—) ကလည်း EITI ကို ထောက်ခံအားပေးကြသည်။ ဤအစိုးရများသည် နိုင်ငံရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ကို နိုင်ငံတကာအဆင့်အရ သာမက တိုင်းပြည် အဆင့်အရပါ ပေးသည်။

အကောင်အထည် ဖော်ဆောင်သော နိုင်ငံများအား ဘဏ္ဍာရေး အထောက်အပံ့များကို (နှစ်ဦးနှစ်ဘက် သဘောတူညီချက်ဖြင့် သော် လည်းကောင်း၊ ကမ္ဘာ့ဘဏ်မှ စီမံအုပ်ချုပ်သော အလှူရှင်ပေါင်းစုံ ထည့်ဝင်သော ရန်ပုံငွေဖြင့် သော်လည်းကောင်း) ပေးသည်။

EITI ကို ကမ္ဘာ့ကုလသမဂ္ဂ၊ ဂျီ၈ (G8)၊ ဂျီ၂၀ (G20)၊ အာဖရိကသမဂ္ဂ၊ International Organization of La Francophonie နှင့် ဥရောပ သမဂ္ဂ၊ အစရှိသော အဖွဲ့အစည်းများ တို့က ထောက်ခံချက်များ ပေးထားသည်။

